

ဘာဖလိပ်ပဒိန်ကိုတားဆုရန်အတားအိတ်ထိပ်ကဒါကုစးထိပ်လါဖုတြုအါရု ၁, ၂၀၂၁ တၢ်ဂ့ၢ်အကါဒိန်တဖၣ်

1. ကိုဟဆုတၢ်မုဒါခိန်ဒီးကရုမိၢ်ပၢ်အဲၣ်ဒီးလာဘာဖလိပ်ပဒိန်ကိုအပုကိဖိတၢ်ကုထိပ်ကုကိလၢအဆိအချ့ဖဲပုဖျးဒီးအိၣ်ဒီးမုဒါလၢကဘၣ်မအိအခါန့ၣ်လီၤ. ပကဟံးန့ၣ်ခါတဖၣ်လၢကမၤပုထီၣ်က့ၢ်တၢ်မလိလၢအလီၤမၤတဖၣ်အဂီၢ်န့ၣ်လီၤ. ဘၣ်ဆၣ်ပလဲလိာ်တၢ်အိၣ်မုဒီးကမုၢ်ဆုၣ်ချ့ လၢကပိာ်ထွဲထီၣ်အသးခိဖျိတၢ်ပၢ်လီၤကလုာ်န့ၣ်လီၤဆိလိာ်သးအါအါဂီၢ်ဂီၢ်လၢဂ့ၢ်ပုကိဟိၣ်ကဝီၤပုလၢတၢ်လီၤပုလီၤဘၣ်ယိၣ်ဒိၣ်ဒိၣ်မုၢ်လၢအဆိတလၢတသ့စ့ၢ်ကိးဘၣ်.
 - ကိုဂံၢ်ခိၣ်ထံးတၢ်ရဲၣ်လီၤက့ၢ်လီၤတဖၣ်ကဟ့ၣ်ဆိကိုဖိလၢတၢ်လိၣ်ဒိၣ်ကတၢ်တဖၣ်, Pre-K တုၤ ၂ တီၤ, ဒီး ၁၂ တီၤကိုဖိတဖၣ်လၢအပတီၢ် ၁ လၢတၢ်ဟဲထီၣ်က့ၢ်လီၤနီၢ်ကစၢ်တၢ်သိၣ်အကတီၢ်န့ၣ်လီၤ.
2. ဒ်ဘာဖလိပ်ကသံၣ်ကသိပုဟဆုတၢ် Dr. Dennis Kuo, ဝဲဒုခိၣ်လၢတၢ်ယါဘျါလီၤဆိဘၣ်ထွဲဖိသၣ်အတၢ်ဒိၣ်ထီၣ်ထီၣ်ဒီးတၢ်ကူစါယါဘျါပုလၢအစဲကသံၣ်မုၢ်ဘျိးလၢ UBMD ဖိသၣ်တဖၣ်. တၢ်ဆါယၢ်လၢခဲခဲအံၤရုလီၤသးလၢတတပုအံၤမ့ၢ်တၢ်လၢအအါအဂီၢ်ဒီးကတုၤအိၣ်ပုလၢကကဲထီၣ်သးအအါကတၢ်န့ၣ်လီၤ. Dr. Kuo ဟ့ၣ်ကူၣ်ဟ့ၣ်ဖးလၢတၢ်မလိစိစုတုၤအစုကတၢ်လါဖုတြုအါရု ၁, တၢ်မလိလၢအဘၣ်လိာ်ဖိဒုတုၤတၢ်မလိအကတီၢ်တၢ်ဒီးဆါကတီၢ်လၢကမၤလၢပုတၢ်မက့ၢ်အသိက့ၢ်လၢကဘၣ်လုၤပိာ်မထွဲအိၣ်ဒီးကသံၣ်ဆဲးဆုဖိသၣ် ၇၅၀ လၢ (MMRV) အဂီၢ်န့ၣ်လီၤ.
3. မ့ၢ်လၢဘာဖလိပ်ပဒိန်ကိုန့ၣ်လီၤရဲၣ်က့ၢ်မၤသကိးတၢ်လၢလါမးရှးဒီးလၢတၢ်ကူၣ်သ့ပုဆိတလဲက့ၢ်ဆုထဲဒုၣ်-စိစုတၢ်သိၣ်လိအဆိကတၢ်လၢနယုယိးကီၢ်စဲၣ်, တၢ်ရုလီၤအါအါအါဂီၢ်ဂီၢ်ဆုတၢ်လီၤဝးဝးလၢတၢ်ဆါစးထီၣ်သိအကတီၢ်ဘၣ်တၢ်ဟးဆုးအိၣ်ဘာဖလိပ်ပုန့ၣ်လီၤ. ခဲအံၤပအိၣ်ဖဲအပတီၢ်လၢကဘၣ်ထီၣ်သတြုဒီးမၤတၢ်ဆါတဲာ်န့ၣ်လီၤ.
4. BPS ဟံးန့ၣ်ဂ့ၢ်ဝီလၢကဟ်ဖျါထီၣ်တၢ်ရုလိာ်မုၢ်လိာ်-သးတၢ်တူၢ်ဘၣ်ခိၣ်ဘၣ်တၢ်ပိာ်ထွဲထီၣ်တဖၣ်ခိဖျိတၢ်ကးတံၢ်(Covid-19) အကတီၢ်-:
 - BPS ကိုဖိမဲလၢာ်မၤသကိးတၢ်လၢတၢ်ရုလိာ်မုၢ်လိာ်-သးတၢ်တူၢ်ဘၣ်တၢ်လဲတရံးအဆါကတီၢ်ဒ်အမ့ၢ်က့ၢ်လၢကဘၣ်မၤဝံးကိးန့ၣ်ဂ့ၢ်ဝီသးတၢ်တူၢ်ဘၣ်တၢ်သမံသမိးဒီးကိုဖိတဖၣ်ဒီးလၢတၢ်သုၣ်ထီၣ်တၢ်သ့တၢ်ဘၣ်လၢတၢ်က့ၢ်ဆၢၣ်မဲာ်တၢ်ကိန့ၣ်လီၤ.
 - ကိုတဖျါၣ်စုာ်စုာ်အိၣ်ဒီးဂ့ၢ်ဝီပုမၤစၢတၢ်, ပုဟ့ၣ်ကူၣ်တၢ်ဒီးပုလၢအသ့သးပိညါတဖၣ်လၢကဆိၣ်ထွဲကိုဖိတၢ်ဒီးဂ့ၢ်ဝီသးတၢ်တူၢ်ဘၣ်တၢ်ဘၣ်ယိၣ်တဖၣ်ခိဖျိတၢ်ယံၤ-တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးတၢ်ဆိၣ်ထွဲမၤစၢတဖၣ်န့ၣ်လီၤ.
 - ကိုကိးဖျါၣ်ဒဲးဘျးစဲလိာ်သးဒီးသးတၢ်အိၣ်ဆုၣ်အိၣ်ချ့ အတတပုမၤသကိးတၢ်ဒ်သိးကဟ့ၣ်လီၤတၢ်မၤချ့ ထီၣ်ပုတဂၤစုာ်စုာ်သးတၢ်အိၣ်ဆုၣ်အိၣ်ချ့ လိာ်ယံၤတၢ်ကူစါယါဘျါန့ၣ်လီၤ.
5. တၢ်မလိလၢက့ၢ်လိာ်မဲာ်ဖျါအံၤမၤတၢ်လီၤတၢ်လီၤဆဲးသ့ဖဲတသ့ဖဲတၢ်ကးတံၢ်အဆါကတီၢ်-:
 - ကီၢ်ရဲၣ်အံၤဘၣ်တၢ်သ့ၣ်ညါဟ်ပနီၣ်အါခိဖျိခိၣ်န့ၣ်လၢကူၣ်သ့ဒ်အမ့ၢ်တၢ်အဒိအတဲာ်လၢတၢ်ပၢ်လီၤတၢ်မလိလၢက့ၢ်လိာ်မဲာ်ဖျါဖဲ BPS ကိုတဘျးဖျါဒီးဟ့ၣ်နီၤလီၤပတၢ်ရဲၣ်လီၤက့ၢ်လီၤဆုကီၢ်စဲၣ်ဝးဝးန့ၣ်လီၤ.
 - ကိုပုတၢ်ဖိလၢအကံၢ်အက့ၢ်မ့ၢ်တၢ်လၢအကါဒိန်ကတၢ်အဒိပညိမ့ၢ်ပပုသိၣ်လိတၢ်ကရုလၢအဂုၤလီၤဆိမၤတၢ်န့ၣ်ရဲၣ်အါကတၢ်ဒီးပပုကိဖိတဖၣ်န့ၣ်လီၤ.
6. လံာ်ခိးလံာ်ခိး/တၢ်ဆိၣ်ထွဲအစၢအကတဖၣ်လၢ ၁ တခွါထၢၣ်အဂီၢ်ပၣ်ယုာ်-:
 - အမးတဖၣ်လၢလံာ်တၢ်မလိမိၢ်ပုၢ်လံာ်ခါ(လံာ်တၢ်ဒူး, လံာ်စဲအ့ၣ်, လံာ်မလိဂ့ၢ်ဝီပိညါဒီး ELA): ၇၆ မျးကယၤလၢတီၤအးတဖၣ်ပုအဖျိ; ၁၈ မျးကယၤလၢတီၤအးတဖၣ်ပုတလၢပုၤ; ၆ မျးကယၤလၢတီၤအးတဖၣ်ပုတဖျိဘၣ်န့ၣ်လီၤ.
 - တၢ်ထီၣ်ကိုအတၢ်ဟ်ပနီၣ်တဖၣ်တၢ်ဟ်ပနီၣ်အနီၣ်ထီၣ်ဒီးကီၢ်ရဲၣ်တၢ်ပုကိဖိၣ် ၅ ဖျါ; ဒီးတလီၤဆိလိာ်သးအါအါဒီးဆါကတီၢ်ဖဲပအိၣ်ဒီးနီၢ်ကစၢ်တၢ်သိၣ်ဘၣ်န့ၣ်လီၤ. လၢတၢ်ထီၣ်ယု ၈၃ မျးကယၤယၣ်ယၣ်လၢတီၤဖုၣ်ကိုအတီၤတဖၣ်ဒီး ၇၈ မျးကယၤယၣ်ယၣ်လၢတီၤထီၣ်တဖၣ်အဂီၢ်န့ၣ်လီၤ.
 - လၢတၢ်ဒီးက့ၢ်ပ ၂၀၂၁ ပု ၁၂ တီၤဟ်ဖျါထီၣ်ဝဲလၢပအိၣ်ဒီးခိၣ်ခါလၢကအါန့ၢ်အပုက့ၢ်တနံၣ်တၢ်စံၣ်လီၤကိုအနီၣ်ထီၣ်လၢအမ့ၢ် ၇၆.၂ မျးကယၤန့ၣ်လီၤ.
 - ၉၇ မျးကယၤလၢ BPS ကိုဖိတဖၣ်သ့ဝဲ BPS တၢ်မလိစိစုလီၤမ့ၢ်ပိးလီၤန့ၣ်လီၤ. (အဂၤ ၃ မျးကယၤလီၤကံာ်လၢယုထၢလၢကသုအဲထဲသ့ၣ်အကစၢ်လီၤမ့ၢ်ပိးလီၤတဖၣ်န့ၣ်လီၤ.)
 - ကီၢ်ရဲၣ်ဒူးအိၣ်ထီၣ်တၢ်မဂုၤထီၣ်လီၤကဝီၤပုဒီးကီၢ်စဲၣ်ပုမၤသကိးတၢ်တဖၣ်ဒ်သိးကဆိၣ်ထွဲအ့ထၢၣ်နဲးတၢ်ဘျးစဲလၢကမၤလိတၢ်ဖဲဟံၣ်(ခိဖျိ hotspots မ့တမ့ၢ် broadband တၢ်မၤစၢ)လၢတအိၣ်ဒီးအဘျးအလဲဆုဟံၣ်ဖိဖိတဖၣ်လၢအိၣ်ဒီးကိုဖိန့ၣ်လီၤ.